

STAY SAFEMN

တၢ်ဒုးကထိၣ် ဃျၢ်တြၢ်ကသံၣ်ဒီသဖၢၤလဲၣ်

12/16/2020

ကသံၣ်ဒီသဖၢၤ COVID-19 အခိၣ်ထံးတကလၢၣ်ဟဲထီၣ် လၢတနံၣ်အတီၢ်ပုၤဖဲလၢတၢ်ယုထံၣ်န့ၣ် COVID-19 အလီၢ်ခံန့ၣ်လီၤ. တၢ်သံ ကွၢ်အိၣ်တဘျုးမံၤဘၣ်ယးဒီး တၢ်ထုးထီၣ်ကသံၣ်ဒီသဖၢၤအံၤချၢ သဒံးထဲအံၤညါအံၤအယိၣ်န့ၣ်လီၤ. ဒိဖျါလၢတၢ်ဒီးန့ၣ်ဘၣ်တၢ်မၤစၢၤလၢ ဖဲၣ်ဒရဲၣ်ပဒိၣ်အယိၣ်, တၢ်မၤအပတီၢ်တဖၣ်တၢ်မၤအိၣ်ချၢဒိၣ်ထီၣ်ဒီးတၢ်ထီၣ်တၢ်ဘးန့ၣ်လီၤ. တၢ်အံၤမ့ၢ်တၢ်အရၢဒိၣ်လၢတၢ်အပတီၢ်လၢတၢ် သမံသမိးကွၢ်တၢ်ပုၤဖျးအဂီၢ်န့ၣ်တၢ်တခိပတၢ်အံၤဘၣ်န့ၣ်လီၤ. တၢ်ဆၢကတီၢ်ပနီတဖၣ်အံၤဒုးန့ၣ်တၢ်ဒုးအိၣ်ထီၣ်တၢ် COVID-19 က သံၣ်ဒီသဖၢၤတဖၣ်လၢအတုထီၣ်ထီၣ်ဘးလဲၣ် ဖဲတၢ်ထီၣ်သတြၢ်အိၣ်ဒီးကသံၣ်ဒီသဖၢၤအဂၤတဖၣ်လၢတၢ်ဒုးအိၣ်ထီၣ်အိၣ်လဲၣ်န့ၣ်လီၤ.

တၢ်ဒုးအိၣ်ထီၣ်ကသံၣ်ဒီသဖၢၤလဲၣ်

တၢ်အပတီၢ်လၢတၢ်ထုးထီၣ်ကသံၣ်ဒီသဖၢၤန့ၣ်ယံၣ်ဝဲအနံၣ် ၁၀ သ့န့ၣ်လီၤ.

- ဖဲတၢ်မၤတၢ်ယုထံၣ်သ့ၣ်ညါအလီၢ်ခံန့ၣ်, ကသံၣ်ဒီသဖၢၤဘၣ်တၢ်ယုထံၣ်မၤကွၢ်အိၣ်လၢပုၤကညီ သၢဘျီ, တဘျီစုၣ်စုၣ်န့ၣ်တၢ်မၤ အါထီၣ်အိၣ်အါထီၣ်အါထီၣ်န့ၣ်လီၤ.
- တၢ်အိၣ်ဒီးကသံၣ်ကစီပချၢရဲၣ်ကျဲတၢ် (FDA) အၢၣ်လီၤတုၢ်လီၢ်ကသံၣ်ဒီသဖၢၤအဲၣ်သ့ၣ်အဲၣ်အ့ၣ်ပုၤဟ့ၣ်ကူၣ်ဟ့ၣ်ဖးတၢ်ကရူၢ်ကွၢ် ကဒါက့ၢ်တၢ်ယုထံၣ်သ့ၣ်ညါမၤလိအစၢအလီၢ်ခံန့ၣ်လီၤ.
- ဝံအလီၢ်ခံထံကီၢ်အပုၤဟ့ၣ်ကူၣ်ဟ့ၣ်ဖးကရူၢ်, ပုၤဟ့ၣ်ကူၣ်တၢ်ကမံးတံၢ်လၢတၢ်ဆဲးကသံၣ်ဒီသဖၢၤ (ACIP) ဖဲထံၣ်လၢ တၢ်ပချၢရဲၣ် ကျဲဒီးတၢ်ဒီသဖၢၤတၢ်ဆါ (CDC), ဟ့ၣ်ကူၣ်ဟ့ၣ်ဖးလၢမတၤကြးဒီးန့ၣ်ကသံၣ်ဒီသဖၢၤလဲၣ်န့ၣ်လီၤ.
- ဝံအလီၢ်ခံ, ပုၤထုးထီၣ်ပနံၣ်တဖၣ်စးထီၣ်ထုးထီၣ်ကသံၣ်ဒီသဖၢၤန့ၣ်လီၤ.
- ဖဲပုၤဆဲးကသံၣ်ဒီသဖၢၤန့ၣ်, CDC ဒီး FDA မၤဒီးဆူညါလၢတၢ်ကွၢ်တၢ်ပုၤဖျးတၢ်ဂ့ၢ်ထီၣ်လၢကသံၣ်ဒီသဖၢၤအဂီၢ်န့ၣ်လီၤ.



